

၁။ smart credit business ဆိုတာဘာလဲ

smart credit business ဟာ အသေးစားစီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်း ပိုမိုအဆင်ပြေစွာလည်ပတ်နိုင်ရန် ရိုးမဘဏ်မှ ထုတ်ချေး ပေးသော ချေးငွေဖြစ်ပါတယ်။

၂။ အနည်းဆုံး/အများဆုံးလျှောက်ထားနိုင်သော smart credit business ချေးငွေပမာဏ

အနည်းဆုံး ၁၀၀,၀၀၀ ကျပ် မှ အများဆုံး ၅,၀၀၀,၀၀၀ ကျပ်အထိ ချေးယူနိုင်မှာဖြစ်ပြီး လုပ်ငန်းအမျိုးအစားပေါ်မူတည်၍ ရရှိနိုင်မည့် ချေးငွေပမာဏ ကွဲပြားသွားမှာဖြစ်ပါတယ်။

၃။ အတိုးနှုန်း နှင့် လျှောက်ထားခ နှုန်းထား

တစ်နှစ်လျှင် အတိုးနှုန်း ၁၄.၅% ဖြစ်ပြီး လျှောက်ထားခနှုန်းထားဟာ လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး ကွဲပြားသွားမှာဖြစ်ပါတယ်။
**လျှောက်ထားခနှင့် အတိုးနှုန်းတို့ကို smart credit business ချေးငွေ လျှောက်ထားမှု အတည်မပြုခင် တွေ့မြင်ရမှာဖြစ်ပါတယ်။

၄။ အနည်းဆုံး/ အများဆုံးလျှောက်ထားနိုင်သော ချေးငွေသက်တမ်း

ပထမအကြိမ် ချေးငွေ - ချေးငွေသက်တမ်း ၁လ မှ ၃လ အထိ
ဒုတိယအကြိမ် ချေးငွေ - ချေးငွေသက်တမ်း ၁လ မှ ၆လ အထိ
တတိယအကြိမ် ချေးငွေ - ချေးငွေသက်တမ်း ၁လ မှ ၁၂လ အထိ

၅။ ဘယ်လိုလျှောက်ထားနိုင်မလဲ?

smartcredit.yomabank.com မှတစ်ဆင့် ရွေးချယ်လျှောက်ထားနိုင်ပါတယ်။

၆။ smart credit business လျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်းများ

ရိုးမဘဏ်၏ smart Account ရှိရန်သာ လိုအပ်ပါတယ်။ အခြား မည်သည့်စာရွက်စာတမ်းမှ ပြသရန်မလိုပါ။

၇။ ချေးငွေ ရရှိရန် ဘယ်လောက်ကြာမလဲ?

ရုံးဖွင့်ရက်တစ်ရက် (တနင်္လာနေ့ မှ သောကြာနေ့) အတွင်း လူကြီးမင်း၏ smart Account သို့ အလိုအလျောက် ချေးငွေထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ ထည့်သွင်းပြီးနောက် အတည်ပြုစာတိုကိုလည်း လူကြီးမင်း၏ဖုန်းသို့ ပေးပို့မှာဖြစ်ပါတယ်။

၈။ smart credit business ချေးငွေကို ဘယ်လိုပြန်ပေးရမလဲ?

ချေးငွေ ပြန်လည်ပေးသွင်းရမည့်နေ့တွင် ပေးသွင်းရမည့် ငွေပမာဏအပြည့်ကို လူကြီးမင်း၏ smart Account မှ အလိုအလျောက်နှုတ်ယူသွားမှာဖြစ်ပါတယ်။

၉။ SMART credit business ကို အချိန်မီ ပြန်လည်ပေးသွင်းပါက ဘယ်လိုအကျိုးကျေးဇူးတွေ ရှိနိုင်လဲ?

smart credit business ကို အချိန်မီ ပြန်လည်ပေးသွင်းပါက လူကြီးမင်း၏ချေးငွေမှတ်တမ်း (Credit Score) ကောင်းမွန်လာမှာဖြစ်ပြီး နောင်တွင် ပိုမိုများပြားသောချေးငွေပမာဏကို ပိုမိုသက်သာသော နှုန်းထားဖြင့် လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

၁၀။ SMART credit business ကို အချိန်မီ ပြန်လည်ပေးသွင်းပါက ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနိုင်လဲ?

smart credit business ကို အချိန်မီ ပြန်လည်ပေးသွင်းပါက

- ချေးငွေမှတ်တမ်းထိခိုက်နိုင်ခြင်း၊
- ရယူနိုင်သော ချေးငွေပမာဏ နည်းပါးခြင်း၊
- ရယူနိုင်သော ချေးငွေကာလ တိုတောင်းခြင်း နှင့်
- ချေးငွေလျှောက်ထားမှု ငြင်းပယ်ခံရနိုင်ခြင်း တို့ ရှိနိုင်ပါတယ်။

ထို့အပြင် လူကြီးမင်း၏ ချေးငွေမှတ်တမ်း (အကောင်း/အဆိုး)ကို မြန်မာနိုင်ငံ ဗဟိုဘဏ်၏ချေးငွေ သတင်းအချက်အလက်ဌာန Myanmar Credit Bureau နှင့် အခြားသော ဘဏ်များသို့ ပေးပို့မှာဖြစ်ပါတယ်။

အသေးစိတ်မေးမြန်းလိုပါက ကျေးဇူးပြု၍ Yoma Bank Call Center ၉၆၆၂ (သို့) ၀၉ ၇၅၆၆၂ ၉၆၆၂ သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ချေးငွေလျှောက်ထားပုံ အဆင့်ဆင့်



လျှောက်ထားမှုစတင်ရန် <https://smartcredit.yomabank.com> သို့သွားပါ။

ချေးငွေလျှောက်ထားပုံ အဆင့်ဆင့် ညွှန်ကြားချက်များ

၁။ smart အကောင့်နံပါတ် (သို့) MPU ကတ်နံပါတ်နှင့် နိုင်ငံသားမှတ်ပုံတင်နံပါတ်၏ နောက်ဆုံးဂဏန်း၆လုံး ဖြည့်သွင်းပြီး Log In ဝင်ပါ။


၂။ smart အကောင့်ဖွင့်စဉ်က အသုံးပြုခဲ့သည့် ဖုန်းနံပါတ်တွင် လက်ခံ ရရှိသော တစ်ခါသုံး လျှို့ဝှက်နံပါတ်ကို ရိုက်ပါ။

၃။ ချေးငွေလျှောက်ထားရန်အတွက် smart credit business လျှောက်ထားရန် ကိုနှိပ်ပါ။



ချေးငွေလျှောက်ထားပုံ အဆင့်ဆင့် ညွှန်ကြားချက်များ


၄။ ချေးငွေ ဝန်ဆောင်ခ အချက်အလက်များနှင့် User Guide ကို ဖတ်ရှုပြီး ရှေ့သို့ ကို နှိပ်ပါ။




၅။ ဤစာမျက်နှာ ပေါ်လာခဲ့ပါက မိတ်ဖက် လုပ်ငန်းအမည်ကို ရွေးပါ။




၆။ မိမိလုပ်ငန်း ID ကို ရိုက်ထည့် ရှေ့သို့ ကို နှိပ်ပါ။




၇။ ချေးငွေအသေးစိတ်ကို ရွေးချယ်ပြီး ရှေ့သို့ ကို နှိပ်ပါ။



၈။ လျှောက်ထားသူ၏ ကိုယ်ရေးအချက် အလက်များကို ဖြည့်ပြီး ရှေ့သို့ ကို နှိပ်ပါ။



၉။ လျှောက်ထားသူ၏ မိသားစုဝင် အချက်အလက်များကို ဖြည့်ပြီး ရှေ့သို့ ကို နှိပ်ပါ။



ချေးငွေလျှောက်ထားပုံ အဆင့်ဆင့် ညွှန်ကြားချက်များ

၁၀။ လျှောက်ထားသူ၏ လုပ်ငန်းအချက်အလက်များကို ဖြည့်ပြီး ရှေ့သို့ ကိုနှိပ်ပါ

SMART Credit Business

မိသားစုဝင်များ၏အချက်အလက်များ

မိသားစုအတွင်းမှ ဝင်ငွေရရှိသူဦးရေ

မိသားစုဝင်များအတွင်းမှ ဝင်ငွေရရှိသူဦးရေ

မိသားစုဝင်များ၏ လစဉ်ဝင်ငွေစုစုပေါင်း

 ကျပ်

၁၁။ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များကို ဖတ်ပြီးနောက် "သိရှိနားလည်ပါသည်" ကို နှိပ်ပါ

SMART Credit Business

လုပ်ငန်းဆိုင်ရာအချက်အလက်

စီးပွားရေးလုပ်ငန်းအမျိုးအစား

လုပ်ငန်းအရေအတွက်

လုပ်ငန်းနေရာအရေအတွက်

အလုပ်သမားစုစုပေါင်းဦးရေ

စုငွေမည့်မျှရှိသနည်း (ဘဏ်စုငွေ၊ အခြားစုငွေနှင့် ငွေသား)

လစဉ်ငွေလွှဲသည့် ဝင်ငွေပမာဏ

လစဉ်ငွေလွှဲ ပေးပို့သည့်ပမာဏ

တစ်လပျမ်းမျှဝင်ငွေ

 ကျပ်

၁၂။ လျှောက်ထားမှုပြီးဆုံးပါက "ချေးငွေဝန်ဆောင်မှုသို့သွားရန်" ကို နှိပ်ပါ။

SMART Credit Business



လျှောက်ထားခြင်းအတွက် ကျေးဇူးတင်ပါတယ်။

လူကြီးမင်း၏ လျှောက်ထားမှုကို ဆက်လက်ဆောင်ရွက်နေပါပြီ။ အတည်ပြုစာတို (SMS) ကို ရုံးဖွင့်ချက် တစ်ရက်အတွင်း ပို့ပေးမှာ ဖြစ်ပါတယ်။

အသေးစိတ် ထပ်မံသိရှိလိုပါက ရုံးမဘဏ်၏ Call Center ဖုန်းနံပါတ် ၀၉၇-၉၆၆၂-၉၆၆၂ သို့ ဆက်သွယ်ပါနိုင်ပါသည်။